

ENABLE "WINDOWS HELLO FINGERPRINT" AND "WINDOWS HELLO FACE" SIGN IN ON OFFICE LAPTOP ရုံးကွန်ပျူတာတွင် "WINDOWS HELLO FINGERPRINT" နှင့် "WINDOWS HELLO FACE" ဖြင့် လော့ဂ်ာဘင်ဝင်ရန်ပြုလုပ်နည်း

Step 1 - Go to "Setting".	Step 2 - Click "Accounts".
<mark>အဆင့် ၁</mark> - Setting သို့ သွားပါ။	<mark>အဆင့်</mark> ၂ - "Accounts" ကို နှိပ်ပါ။
Image: Sign-in options Image: Sign-in options <	A range - O X Windows Settings Image: Im





Sign-in options

Step 5 - Please register your fingerprint according to the guidance.



- Settings		- a ×
Home	Sign-in options	
Find a setting ,0	*Some of these settings are hidden or managed by your organization.	
ccounts	Manage how you sign in to your device Select a sign-in option to add, change, or remove it.	Lock your PC in a second To protect your private info and help keep your device safe, press Windows
Settings		- a ×
Home	Sign-in options	
	Windows Hello setup X	
Find a setting		Lock your PC is a record
counts	Manage how	To protect your private info and help
E Your info	Select a sign-in o Windows Windows	keep your device safe, press Windows logo key + L before you walk away from your PC.
Email & accounts		
	Sign in w	Related settings
sign-in options	You can si	Lock screen
Access work or school	Windows	
	Learn more Touch the fingerprint sensor	Help from the web
Sync your settings	Repeatedly lift and rest your finger on the sensor until setup is complete.	Changing your Microsoft account password
	Windows	Resetting local account password
	• Sign in we	Setting up Windows Hello
	A Security K	Fixing PIN problems

Step 7 - Then set up a PIN and click OK. Windows Hello Fingerprint set up is now complete.

အဆင့် ၇ - ထို့နောက် PIN ကို သတ်မှတ်ပြီး OK နှိပ်ပါ။ ``Windows Hello Fingerprint" ထည့်သွင်းမှု ပြီးမြောက်ပြီ ဖြစ်သည်။

Step 6 - Verify your account password. Please "Approve" from MFA (MFA enable email accounts) to complete setup.

အဆင့် ၆ - သင့်အကောင့် စကားဝှက်ကို အတည်ပြုပါ။ MFA အီမေလ်း အကောင့်ကို ပြီးမြောက်စေရန် OK ကိုနိပ်၍ အတည်ပြုပါ။

*Some of these settings are hidden or managed by your	organization.		1
Manage how you sign in to your device		Use Windows Hello with your acc	ount
Select a sign-in option to add, change, or remove it.		Your organization requires you to set up your work Hello Face, Fingerprint, or PIN.	or school account with Windows
Sign-in options "several these settings are holden or managed by your Manage how you sign in the top your drived Best a spin in option to add. charges or remove at the spin several setting of the top Windows Mark Setting of the setting Windows Mark Setting W	organization.	If you've already set up Windows Hello on this devic eccent. You may be asked to re-verify with Window If your organization requires a more complex PIH, V t	n, well automatically add it for this is Hello. Indows will prompt you to change
 Q Home Find a setting <i>P</i> Accounts C Setting Q Home 	Sign-in options "Some of these settings are hidden or manag Manage how you sign in to you Select a sign-in option to add, change, or rem Sign-in options	ed by your organization. : device over 8.	Lock your PC in a second To protect your private field and help keep your device safe, press Window — σ ×
Find a setting p Accounts RE< Your info	"Some of these settings are hidden or manage Manage how you sign in to your Select a sign-in of ₩indows i This options is Set up a PIN	ed by your organization. r device	Lock your PC in a second To protect your private info and help keep your device safe, press Windows logo key + Lebtore you walk away from your PC.
Email & accounts Q. Sign-in options Access work or school	Windows I Create a PIN to use in peaker to sign in to your You can sig Windows t Image: Compare to sign in to your	lace of passwords. Having a PIN makes it device, apps, and services.	Related settings Lock screen
C Sync your settings	Learn mor	tters and symbols	Help from the web Changing your Microsoft account
	Windows) Sign in wit OK	Cancel	Resetting local account password Setting up Windows Hello Fibing PIN problems
	Sign in with a physical security key		

Step 9 - Click on "Get Started" to register for "Windows Step 8 - To setup Window Hello Face, follow the steps as below. Hello Face" login. Please note - "Windows Hello Face" login is only supportive for <mark>အဆင့် ၉ -</mark> "Windows Hello Face" လော့ဂ်အင် ဝင်ရောက်ရန် Lenovo ThinkPad T14 G2 and higher only." အတွက် "Get Started" ကို နိပ်ပါ။ အဆင့် ၈ - Window Hello Face ကိုထည့်သွင်းရန် အောက်ပါ အဆင့်များအတိုင်း လိုက်နာပါ။ Windows Hello setup × မှတ်ချက် - "Windows Hello Face" အကောင့် လော့ဂ်အင်ဝင်ခြင်း ကို Lenovo ThinkPad T14 G2 နှင့် အထက် ကွန်ပျူတာများတွင် Welcome to Windows Hello သာ ပြုလုပ်နိုင်ပါသည်။ Your device just got more personal. Say goodbye to entering complex passwords and start using Windows Hello to unlock your device, verify your identity, and buy things in the Store ← Setting using your face. 6 Home Sign-in options Learn more Manage how you sign in to your device Select a sign-in option to add, change, or remove it 2. Click on • Windows Hello Face Sign in with your cam u can sign in to Wind indows Hello to record apps, and services by teac your face. ing Sign-in options 1. Click on 3. Click on Set up Windows Hello Fingerpri This option is current nily & other users Windows Hello PIN Sign in with a PIN (R **Click on** Get started Cancel

Step 10 - Verify your "PIN".

<mark>အဆင့် ၁၀</mark> - သင်၏ PIN နံပါတ်ကို အတည်ပြုပါ။

Windows	Security		×
Makin	g sure it's you		
	PIN		
•	I forgot my PIN		
		Cancel	
-			

Step 12 - Close the window box and "Windows Hello Face" setup is now complete.

<mark>အဆင့် ၁၂</mark> - Window box ကို ဝိတ်ပြီးလျှင် ``Windows Hello Face″ စနစ် ထည့်သွင်းမှု ပြီးမြောက်ပြီ ဖြစ်သည်။ Step 11 - Follow the steps to register for "Windows Hello Face" login.

အဆင့် ၁၁ - ``Windows Hello Face″ လော့ဂ်အင်ဝင်ရန်အတွက် မှတ်ပုံတင်ရန် လမ်းညွှန်ချက်အတိုင်း ပြုလုပ်ပါ။



Windows Hello

All set!

Use your face the next time you want to unlock your device.

Tip: If you wore glasses while setting up Windows Hello, select Improve recognition to go through the setup again without them. This will help us recognize you either way. Improve recognition